

ENGLISH	TRANSLITERATION (TARGET LANGUAGE)
What foreigners live in this area?	dee aree ya maa ba naayn nan char thar myar ney leh? ( ဒီဧရိယာမှာ ဘာ နိုင်ငံခြားသားများနေလဲ? )
What foreigners have you observed in this area?	de aree ya maa ba naayn nan char thar myar go ta dee pyo leh? ( ဒီဧရိယာမှာ ဘာ နိုင်ငံခြားသားများ ကိုသတိပြုလဲ? )
Where is the exact location of the foreigners' home?	naayn nan char thar myar ney deh ney yaa a tee a ja ga beh maa leh? ( နိုင်ငံခြားသားများ နေတဲ့နေရာအတိအကျက ဘယ်မှာလဲ? )
When was the last time you saw these foreigners?	eh dee naayn nan char thar myar go min beh ton ga nawk son twey Kheh leh? ( အဲဒီ နိုင်ငံခြားသားများကို မင်းဘယ်တုန်းက နောက်ဆုံးတွေ့ခဲ့လဲ? )
What country are these individuals from?	eh dee ta oo chin ha ba naayn nan ga leh? ( အဲဒီ တစ်ဦးချင်းဟာ ဘာနိုင်ငံကလဲ? )
When did they arrive here?	beh ton ga tho do dee go yawk leh? ( ဘယ်တုန်းက သူတို့ဒီကိုရောက်လဲ? )
How did they get here?	beh lo loyt dee go yawk laa leh? ( ဘယ်လိုလုပ် ဒီကိုရောက်လာလဲ? )
What local people have you observed associating with these foreigners?	dee naayn nan char thar myar neh ba dey tha Khan pyee tho dwey a pawn a phaw loyt taa min ta dee pyoo lar? ( ဒီနိုင်ငံခြားသားများနဲ့ ဘာဒေသခံပြည်သူတွေ အပေါင်းအဖော် လုပ်တာ မင်းသတိပြုလား? )
At what places do the foreigners routinely gather or meet?	beh ney ya myar maa naayn nan char thar dwey pon man so see tho ma hot twey son ja leh? ( ဘယ်နေရာများမှာ နိုင်ငံခြားသားတွေ ပုံမှန် စုစည်း သို့မဟုတ် တွေ့ဆုံ ကြလဲ? )
What vehicles do these foreigners drive?	eh dee naayn char thar dwey ba maw taw yin

	<p>myar mawn ja leh?</p> <p>( အဲဒီ နိုင်ငံခြားသားတွေ ဘာမော်တော်ယာဉ်များ မောင်းကြလဲ? )</p>
What are their names?	<p>tho do naa meh dwey ga ba leh?</p> <p>( သူတို့ နာမည်တွေက ဘာလဲ? )</p>
What group (cell) do they belong to?	<p>tho do ba ok so (a phweh a see) neh saayn ja leh?</p> <p>( သူတို့ ဘာအုပ်စု (အဖွဲ့အစည်း) နဲ့ဆိုင်ကြလဲ? )</p>
Do you know of any plans to attack US facilities?	<p>a mey ree kan a thon a sawn pyit see myar shee deh ney yaa dwey go taayt Khaayt pho tho do yeh a jan myar go min thee lar?</p> <p>( အမေရိကန် အသုံးအဆောင် ပစ္စည်းများရှိတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ သူတို့ရဲ့ အကြံများကို မင်းသိလား? )</p>
Who will conduct this attack?	<p>beh tho dwey ga dee taayt Khaayt mo go oo sawn maa leh?</p> <p>( ဘယ်သူတွေက ဒီတိုက်ခိုက်မှုကို ဦးဆောင်မှာလဲ? )</p>
When will this attack take place?	<p>beh a chayn maa dee taayt Khaayt mo go ney ya cha maa leh?</p> <p>( ဘယ်အချိန်မှာ ဒီတိုက်ခိုက်မှုကို နေရာချမှာလဲ? )</p>
Where will the attack take place?	<p>beh maa dee taayt Khaayt mo go ney ya cha maa leh?</p> <p>( ဘယ်မှာ ဒီတိုက်ခိုက်မှုကို နေရာချမှာလဲ? )</p>
When did you last hear about this attack?	<p>dee taayt Khaayt mo go min beh ton ga nawk son jar Kheh leh?</p> <p>( ဒီတိုက်ခိုက်မှုကို မင်းဘယ်တုန်းက နောက်ဆုံးကြား ခဲ့လဲ? )</p>
Which group is planning to conduct this attack?	<p>dee taayt Khaayt mo go beh ok so ga oo sawn pyee jan see maa leh?</p> <p>( ဒီတိုက်ခိုက်မှုကို ဘယ်အုပ်စုက ဦးဆောင်ပြီး ကြံစည်မှာလဲ? )</p>
What groups or individuals in this area express anti-US sentiment?	<p>ba ok so tho ma hot ta oo chin ga de aree ya maa a mey ree kan - sant jin hlot shar mo a tweek pyaw so phaw pya ney leh?</p> <p>( ဘာအုပ်စု သို့မဟုတ် တစ်ဦးချင်း က ဒီဧရိယာမှာ အမေရိကန် - ဆန့်ကျင်လှုပ်ရှားမှု အတွက် ပြော ဆိုဖော်ပြနေလဲ? )</p>
What groups or individuals in this area express	<p>ba ok so tho ma hot ta oo chin ga dee aree ya</p>

anti-host nation sentiment?

maa a mey ree kan - a chey saayt a myo thar wa da sant jin hlot shar mo a tweek pyaw so phaw ney leh?

( ဘာအုပ်စု သို့မဟုတ် တစ်ဦးချင်း က ဒီဧရိယာမှာ အမေရိကန် - အခြေစိုက် အမျိုးသား ဝါဒ ဆန့်ကျင်လှုပ်ရှားမှု အတွက် ပြော ဆိုဖော်ပြနေလဲ? )

What individuals or groups routinely travel outside of this country?

ba ok so tho ma hot ta oo chin dwey dee naayn nan yeh a pyin phek maa pon man Kha yee thwar ney ja leh?

( ဘာအုပ်စု သို့မဟုတ် တစ်ဦးချင်း တွေ ဒီနိုင်ငံရဲ့ အပြင်ဖက်မှာ ပုံမှန် ခရီးသွားနေကြလဲ? )